



Myanmar Garment Manufacturers Association NEWSLETTER

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) သင်တန်းကျင်းပခဲ့ခြင်း



Actionaid Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးကျင်းပသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) သင်တန်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) ၌ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့ ၂၀၂၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများ နှင့် ပတ်သက်၍ ရှောင်တခင်စစ်ဆေးမည့် ညွှန်ကြားချက်

Coronavirus Disease 2019 (COVID - 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်

၂၀၂၀ ခုနှစ်၏ (၅) ကြိမ်မြောက်(၅/ ၂၀၂၀)
Executive Committees (ECs) အစည်းအဝေး
ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏
Working Group ဦးဆောင်သူများ webinar
အစည်းအဝေး ကျင်းပခဲ့ခြင်း

MGHRDC သင်တန်းကျောင်းအား New Normal
ပုံစံသစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခြင်း

ASEAN Federation of Textile Industries (AFTEX) webinar အစည်းအဝေး တက်ရောက်ခဲ့ခြင်း



ASEAN Federation of Textile Industries (AFTEX) webinar အစည်းအဝေး ကို ၂၄ ရက်နေ့ ဇူလိုင် ၂၀၂၀ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံ (၉) နိုင်ငံမှ တက်ရောက်ခဲ့ပါသည်။

Coronavirus Disease 2019 (COVID – 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်	၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများ နှင့် ပတ်သက်၍ ရှောင်တခင်စစ်ဆေးမည့် ညွှန်ကြားချက်	၄
Industrial Engineering (IE) နည်းပညာသင်တန်းသင်ကြားပေးခဲ့ခြင်း	၆
COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေငြာခြင်း	၆
၂၀၂၀ ခုနှစ်၏ (၅) ကြိမ်မြောက်(၅/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း	၈
MGHRDC သင်တန်းကျောင်း၏ New Normal သင်တန်းများပြန်လည်ဖွင့်လှစ် ဖြစ်ကြောင်း	၉
AFTEX Webinar အစည်းအဝေး တက်ရောက်ခဲ့ခြင်း	၁၀
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ Working Group ဦးဆောင်သူများ webinar အစည်းအဝေး ကျင်းပခဲ့ခြင်း	၁၁
MGHRDC သင်တန်းကျောင်းအား NewNormalပုံစံသစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခြင်း	၁၂
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) သင်တန်းကျင်းပခဲ့ခြင်း	၁၃
New Members update in July 2020	

Coronavirus Disease 2019 (COVID – 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်

Coronavirus Disease 2019 (COVID – 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ COVID –19 ကြောင့် စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်ခဲ့သော CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို COVID – 19 Fund ထူထောင်ကာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်၍ ချေးငွေများ ထုတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၈ ရက်နေ့ ၂၀၂၀ တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် COVID – 19 Fund မှ ချေးငွေ ရရှိခဲ့သော လုပ်ငန်းအမျိုးအစားများနှင့် လုပ်ငန်းအရေအတွက်များကို ထည့်သွင်းရေးသား ဖော်ပြထားပါသည်။ ချေးငွေရရှိသော စာရင်းတွင် အထည်ချုပ် CMP လုပ်ငန်းပေါင်း ၄၅ ခု (ကျပ်သန်း ၆၃၁၂ သန်း) ရရှိခဲ့ပါသည်။

Republic of the Union of Myanmar
Working Committee for Remedial Works on Economic Impacts of COVID-19
Announcement No (8/2020)

(1 July 2020)

1. The Working Committee for Remedial Works on Economic Impacts of COVID-1 has set up COVID-19 fund to provide financial assistance to the affected businesses and granted loan from 9 April 2020 for CMP businesses, hotel and tourism industries, micro, small and medium enterprises which have been severely hit by COVID-19 pandemic
2. The loans were granted to 3,393 businesses which conform to the specifications in announcement dated 29 March 2020 of the work committee by diving into seven times as follow:

No	Business	Quantity	Amount (Kyat and mln)	Percentage
(a)	CMP(garment)	45	6312.00	6.24%
(b)	CMP (others)	2	75.00	0.07%
(c)	Hotels	340	15720.74	15.55%
(d)	Tour Industry	236	3757.46	3.72%
(e)	Restaurants	220	5182.00	5.12%
(f)	MESE for foodstuffs, commodities, Products manufacturing industry and services	2550	70081.10	69.30%
Total amount		3393	101128.30	100.00%

3. The working committee will keep carrying out in granting loans to the businesses in accordance with the announcement no 2/2020 released by the Ministry of Planning, Finance and Industry on 3, July 2020.

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများ နှင့် ပတ်သက်၍ ရှောင်တခင်စစ်ဆေးမည့် ညွှန်ကြားချက်

Coronavirus Disease 2019 (COVID -19) ရောဂါအား ကာကွယ်ထိန်းချုပ်ရန် အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်းညွှန်ကြားချက်ကို ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် ၂၀.၄.၂၀၂၀ မှစတင်၍ စစ်ဆေးမှုများပြုလုပ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စက်ရုံများကိုသာ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ သတ်မှတ်ချက်၊ အကြံပြုချက်များကို လိုက်နာမှုများကို ရှောင်တခင် စစ်ဆေးမည့် အဖွဲ့တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့်ဖွဲ့စည်းထားသော Coronavirus Disease 2019 (COVID- 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လက်အောက်ခံဌာနများမှ ဝန်ထမ်းများ ပါဝင်ကြပါသည်။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား စစ်ဆေးရေးအဖွဲ့ငယ်များဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်သွားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့်ပတ်သက်၍
ရှောင်တခင်စစ်ဆေးမည့် ညွှန်ကြားချက်
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်)

၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းမာမှုဆိုင်ရာပူးပေါင်းအဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ၂၀-၄-၂၀၂၀ ရက်နေ့မှစ၍ စစ်ဆေးမှုများပြုလုပ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပါသည်။

၂။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့်အညီ စစ်ဆေးခဲ့ရာ စစ်ဆေးရန် ကျန်ရှိသည့် အလုပ်ဌာနများအနေဖြင့်လည်း လုပ်သားလူအင်အား နည်းပါးသည့် ကိုယ်ပိုင်လုပ်ငန်းများ၊ အသေးစားတစ်ပိုင်တစ်နိုင်ငံလုပ်ငန်းများနှင့် အိမ်တွင်းလုပ်ငန်းများဖြစ်၍ ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖြို့နယ်အဆင့်ဖွဲ့စည်းထားသော Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လက်အောက်ခံဌာနများမှ

ဝန်ထမ်းများပါဝင်သည့် စစ်ဆေးရေးအဖွဲ့ငယ်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ၁၆-၅-၂၀၂၀ ရက်နေ့မှစ၍ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

၃။ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့်အညီ စစ်ဆက်မပြတ် လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး လိုက်နာမှု ရှိ၊ မရှိကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖြို့နယ်အဆင့်ဖွဲ့စည်းထားသော Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လက်အောက်ခံဌာနများမှ ဝန်ထမ်းများပါဝင်သည့် စစ်ဆေးရေးအဖွဲ့ငယ်များဖြင့် ရှောင်တခင်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

Industrial Engineering (IE) နည်းပညာသင်တန်းသင်ကြားပေးခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ သင်တန်းကျောင်း (MGHRDC) မှ သင်တန်းဆရာမများမှ COVID -19 ကြောင့် သင်တန်းများ ပိတ်ထားရသောအချိန်တွင် Industrial Engineering (IE) နည်းပညာသင်တန်းကို Grand Sports International (နဂါးညီနောင်) စက်ရုံတွင် သင်ကြားပေးခဲ့ပါသည်။ ထုတ်လုပ်မှုစွမ်းအားများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ နည်းပညာများအကြောင်း ကို ပိုမိုသိရှိလာစေရန်အတွက် MGHRDC သင်တန်းကျောင်းပိတ်ထားရသော အချိန်တွင် Industrial Engineering (IE) နည်းပညာသင်တန်းကို စက်ရုံတွင် သွားရောက်ပို့ချခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းပို့ချခြင်းအပေါ် Grand Sports International (နဂါးညီနောင်) စက်ရုံမှ Supervisor ဒေါ်ခင်အေးမှ သူမ၏ အမြင်ကို ပြောပြထားသော ဗီဒီယိုကို အောက်ပါလင့် တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(<https://www.facebook.com/watch/?v=333277187691115>)

COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေငြာခြင်း

COVID - 19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ရောဂါပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်တားစီးနိုင်ရန်အတွက် အသိပေးကြေငြာချက်ကို ဇူလိုင်လ ၁၃ရက် ၂၀၂၀တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။အဆိုပါကြေငြာချက်တွင် ၂၀၂၀ ခုနှစ်၊ဇူလိုင်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားသောအမိန့်ကြေငြာစာများ၊ ညွှန်ကြားချက်များကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ကြောင်း ဖော်ပြထားပါသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်)

Coronavirus Disease 2019 (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူ့သို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ် များမပါ) အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ (၅) ကြိမ်မြောက်(၅/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ခုနှစ် ၏ (၅)ကြိမ်မြောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) Executive Committees (ECs) အစည်းအဝေးကို ဇူလိုင်လ (၁၁) ရက်နေ့(စနေနေ့) ၊ ၂၀၂၀ တွင် MGMA အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် COVID - 19 ကာလအတွင်း၌ အသင်း၏လုပ်ဆောင်မှုများ၊ COVID- 19 ကြောင့် ပိတ်ထားရသော မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ (MGHRDC)ကို ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုများ၊ MGMAနှင့်နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတို့တွဲဖက်လုပ်ဆောင်နေသည့်လှုပ်ရှားမှုများ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ရှေ့ဆက်ပြုလုပ်ဆောင်ရွက် သွားမည့် အကြောင်းအရာများ ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို MGMA မှ Managing Director မှ စီစဉ်ဆောင်ရွက်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ စုစုပေါင်း (၁၅)ယောက်တက်ရောက်ခဲ့ကြပါ သည်။


MGHRDC သင်တန်းကျောင်း၏ New Normal သင်တန်းများပြန်လည်ဖွင့်လှစ် ဖြစ်ကြောင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) သည် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) မှ ခွင့်ပြုချက်အရ ၂၁.၇.၂၀၂၀ တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ပြန်လည်ဖွင့်လှစ်ရာတွင် COVID - 19 ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အဝင်ဝတွင် အပူချိန်တိုင်းခြင်းနှင့် လက်ဆေးခြင်းများ၊ စက်တန်းများ၊ စာသင်ခန်းများ၊ အိမ်သာများတွင် စနစ်တကျပြုလုပ်ထားပါသည်။ ထို့သို့ပြုလုပ်ထားရှိမှုများကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(<https://www.facebook.com/watch/?v=690681084823473>)

AFTEX Webinar အစည်းအဝေး တက်ရောက်ခဲ့ခြင်း

ASEAN Federation of Textile Industries (AFTEX) webinar အစည်းအဝေးကို ၂၄ ရက်နေ့၊ ဇူလိုင် ၂၀၂၀ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံ (၉) နိုင်ငံမှ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကို AFTEX ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးစတင်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံနိုင်ငံ အသီးသီးမှ ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းရှင်များအသင်းများမှ မိမိတို့၏နိုင်ငံများအနေဖြင့် COVID - 19 ကာလအတွင်းတွင် ကြုံတွေ့နေသည့် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်သောပြဿနာများကို အသီးသီးပြောကြားဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် COVID - 19 ကာလအတွင်းနှင့် ကာလအလွန်တွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကြုံတွေ့ရနိုင်သောပြဿနာများကို မည့်သို့ဖြေရှင်းသင့်ကြောင်း၊ နောက်ပိုင်းအထည်ချုပ်လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်သင့်ကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံတကာမှ ဝယ်ယူသူများနှင့် ဈေးကွက်များကို ထပ်မံချဲထွင်သင့်ကြောင်း၊ AFTEX နှင့် အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံအထည်ချုပ်လုပ်ငန်းများ ထပ်မံတိုးတက်အောင် ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ CEC/ECs များမှလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။





မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ Working Group ဦးဆောင်သူများ webinar အစည်းအဝေး ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ Working Group ဦးဆောင်သူများ အွန်လိုင်း webinar အစည်းအဝေးကို ၂၅ ရက်နေ့(စနေနေ့)၊ ဇူလိုင် ၂၀၂၀ တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးပွဲကို AVE မှ အကြံပေး Ms.Beate Heimberger မှ ဦးဆောင်ပြီးမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ Working Group ဦးဆောင်သူများ၊ ကူညီထောက်ပံ့ပေးသူများ(Support Person) တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်

- စွန့်ပစ်ပစ္စည်းများ အတွက် ဖြေရှင်းနိုင်သောနည်းလမ်းများ အကြောင်းကို Mr. Mohamed Orikat(Special guest) မှ ရှင်းလင်းပြောကြားခဲ့ခြင်း၊
- Position Paper ရေးသားနေမှုအတွက် အကဲဖြတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း၊
- Working Group များတွင် အဖွဲ့ဝင်အသစ်များ တိုးပွားလာအောင် ပြုလုပ်ဆောင်ရွက်ရန် နည်းလမ်းများဆွေးနွေးခြင်း၊

အစ ရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးပွဲကို မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ် အထိ ပြုလုပ်ခဲ့ပါသည်။



MGHRDC သင်တန်းကျောင်းအား NewNormalပုံစံသစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခြင်း

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့်ပြုချက်အရ MGHRDC သင်တန်းကျောင်း၏ New Normal ပုံစံသစ်ဖြင့် အခြေခံစက်ချုပ် သင်တန်းများကို ဇူလိုင်လ ၂၁ ရက်နေ့ ၂၀၂၀ မှ စတင်၍ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ သင်တန်းများ ပြန်လည် ဖွင့်လှစ်သင်ကြားရာတွင် COVID - 19 ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းများနှင့်အညီ COVID - 19 အတွက် ပညာပေးသရုပ်ပြခြင်းများ ပြုလုပ်ခြင်း၊ သင်တန်းအဝင်ဝများတွင် အပူချိန်တိုင်းခြင်းများ၊ နှာခေါင်းစည်းတပ်ဆင်ရန် နှင့် လက်ဆေးကန်များပြုလုပ်ထားရှိပေးခြင်း၊ စက်ချုပ်သင်တန်းပြုလုပ်ချိန်တွင်လည်း Social Distancing များနှင့်အညီ နေရာများခြားထားခြင်း များပြုလုပ်၍ သင်ကြားပေးလျက်ရှိပါသည်။



လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) သင်တန်းကျင်းပခဲ့ခြင်း

Actionaid Myanmar၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) မှ ကြီးမှူးကျင်းပသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) သင်တန်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) ၌ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့ ၂၀၂၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ အထည်ချုပ်စက်ရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ပြုလုပ်ဆောင်ရွက်ထားသင့်သော အချက်များ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သော ဥပဒေများ၊ မီးဘေးနှင့် ပတ်သက်သော ဗဟုသုတများ၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုများ၊ Safety toolbox နှင့် ပတ်သက်၍ အသုံးပြုပုံများ အကြောင်းကို ပိုမိုသိရှိစေရန် ဖြစ်ပါသည်။ သင်တန်းသို့ အထည်ချုပ်လုပ်ငန်းစက်ရုံများမှ စုစုပေါင်း ၃၄ ယောက် တက်ရောက်သင်ကြားခဲ့ပါသည်။



New Members in July 2020			
Number of New Member in July 2020			
Status	Country	No. of Factories	Remark
CMP	China	3	
Total		3	
MEMBERSHIP UPDATE AS OF 2020-7-31			
Status	Investment Type	Country	No.of Factories
CMP	Foreign Company	China	290
		Korea	67
		Japan	21
		Others (Country)	32
	MC & JV	Myanmar Company	90
		Joint Venture (JV)	26
Total (CMP Member)			526
Others (Not CMP)		(Textile, Shop, Inspection, Local etc.)	79
Total		Active Member	605
*Closed Factory		(CMP&Others)	115